

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™

လုပ်ကိုင်မှု အခြေအနေများ ဇန်နဝါရီလတွင် မသိမသာမှုသာ ဆုတ်ယုတ်လာခဲ့ခြင်း

အဓိက တွေ့ရှိချက်များ

၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်ခဲ့သည့် လက်ရှိကျဆင်းမှုအတွင်း ကဏ္ဍ၏ အခြေအနေ ကျဆင်းမှု အားအပျော့ဆုံး ဖြစ်လာခြင်း

ထုတ်လုပ်မှုမှာ အော်ဒါမှာယူမှု ပမာဏများတိုးလာသည့် အတိုင်းပင် တိုးလာနေခြင်း ...

...သို့သော် လုပ်သားအင်အား ဦးရေမှာ ဆက်လက် ကျဆင်းလာနေခြင်း


နောက်ဆုံး IHS Markit ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာအရ ဇန်နဝါရီလတွင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးမှ လုပ်ကိုင်မှုအခြေအနေများမှာ ရှစ်လဆက်တိုက် ဆိုးဝါးလာခဲ့ပါသည်။ သို့သော် ကျဆင်းမှုနှုန်းမှာမူ ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်ခဲ့သည့် လက်ရှိကျဆင်းမှုအတွင်း အားအပျော့ဆုံးဖြစ်ခဲ့ပြီး အော်ဒါမှာယူမှု ပမာဏများ တိုးလာသည်နှင့်အမျှ လုပ်ငန်းသစ်များသည်လည်း ခုနှစ်လအတွင်း ပထမဦးဆုံးအကြိမ် တိုးလာခဲ့ပါသည်။

အဓိက အကျဆုံး PMI အညွှန်းမှာ ဒီဇင်ဘာတွင် ၄၉.၇ ရှိခဲ့ရာမှ ဇန်နဝါရီလတွင် ၄၉.၈ သို့ တက်လှမ်းလိုက်ခြင်းဖြင့် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ ဧရိယာ ဆိုးဝါးလာနေခြင်းကို အချက်ပြလိုက်သည်။ သို့သော်လည်း ကျဆင်းမှုမှာ ရှစ်လတာ ကြာမြင့်ခဲ့ပြီဖြစ်သည့် လက်ရှိ ကျဆင်းမှု အစဉ်ထဲတွင် အားအပျော့ဆုံး ဖြစ်ပြီး အနည်းအကျဆုံးမျှသာဖြစ်ပါသည်။ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တိုးတက်လာမှုက PMI အညွှန်းကို မြှင့်တင်ပေးရန် ပံ့ပိုးခဲ့ကြလျက် အော်ဒါသစ်များ တိုးလာခြင်းကို ပြုခရာထပ်ရင်း ထုတ်လုပ်မှုသည် ဇွန်လမှစပြီး ပထမဦးဆုံးအကြိမ် တိုးလာခဲ့သည်။ အညွှန်းအပေါ် ဖိစီးခဲ့ကြသည့်အထဲတွင် လုပ်သားအင်အား ရှေ့ဆက်ကျဆင်းလာမှု၊ ထည့်တင်မှုသို့လျော့ကျမှုများ လွန်ခဲ့သည့် အောက်တိုဘာလမှစပြီး အများဆုံးကျဆင်းခဲ့မှုနှင့် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အသင့်အတင့်မျှသာ တိုးတက်လာမှုတို့ ပါဝင်သည်။

မြန်မာနိုင်ငံသည် လေ့လာမှုထဲပါဝင်သည့် ခုနှစ်နိုင်ငံအနက် နောက်ဆုံး ၁၂ လ အတွင်း ပြုမင်ခဲ့ကြရသည့်အတိုင်း အကောင်းဆုံး လုပ်ကိုင်နိုင်စွမ်းကို ပြသခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓိကအကျဆုံး အညွှန်း (၅၂.၇)မှာ ဒီဇင်ဘာလတွင် မသိမသာ အရှိန်ကျခဲ့မှုနောက်ပိုင်း လုပ်ကိုင်မှု အခြေအနေများ အိုင်အမာ တိုးတက်လာခြင်းကို အချက်ပြနေသည်။ ဖိလစ်ပိုင်နိုင်ငံကပါ တိုးတက်မှုကို မှတ်တမ်း တင်နိုင်ခဲ့ပြီး အဓိကအကျဆုံး အညွှန်း (၅၂.၁) မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစပြီး ပူးတွဲအခြေအနေဆိုင်ရာ တက်လှမ်းလိုက်ခြင်းဖြစ်ပြီး အော်ဒါသစ်များ အိုင်အမာ တိုးလာခြင်း၏ ပံ့ပိုးမှုအားဖြင့် ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ အသင့်အတင့် တိုးတက်လာခြင်းကို အချက်ပြနေပါသည်။ ဤအတောအတွင်း ဝိယက်နမ်သည် ဇန်နဝါရီလတွင် လုပ်ကိုင်မှု အခြေအနေများ သုံးလဆက်တိုက် တိုးတက်လာနေကြောင်းကို ပြသခဲ့ပါသည်။ သို့သော်လည်း အဓိက အကျဆုံး အညွှန်း (၅၀.၆) မှာ အနည်းငယ်မျှသာ တိုးတက်သည်ကို ညွှန်ပြနေပြီး လွန်ခဲ့သည့် ခြောက်နှစ်အတွင်း မှတ်တမ်းတင်ခဲ့သည့် အနိမ့်ဆုံးအညွှန်းများအနက်မှတစ်ခု ဖြစ်ပါသည်။

ယှဉ်ပြောရလျှင် ထိုင်းနိုင်ငံအတွင်း ထုတ်လုပ်ရေး အခြေအနေများမှာ နှစ်ဆန်းပိုင်းတွင် အဓိကအားဖြင့် တုံ့ဆိုင်းနေခဲ့ပြီး အဓိက အကျဆုံး အညွှန်းမှာ ဇန်နဝါရီလတွင် ၄၉.၉ သို့ နိမ့်ကျသွားသည်။ အခြားနိုင်ငံများ အကြားတွင် အင်ဒိုနီးရှားနိုင်ငံ၏ ကျဆင်းမှုမှာ ခုနှစ်လဆက်တိုက် ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း အဓိက အကျဆုံးအညွှန်း (၄၉.၃)ကမူ အနည်းငယ်မျှသာ ကျဆင်းမှုကို အချက်ပြနေသည်။

အာဆီယံ ထုတ်လုပ်မှု PMI
ရာသီအလိုက် ညွှန်ကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသွားသည်မှာ-

"အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် ၂၀၂၀ ပြည့်နှစ်ဆန်းပိုင်းတွင် အကျဘက်မှာ ရှုန်းကန်နေရဆဲဖြစ်ပြီး PMI မှ လုပ်ကိုင်မှု အခြေအနေများ ရှစ်လဆက်တိုက် ဆိုးဝါးလာနေကြောင်းကို အချက်ပြနေပါသည်။ ထိုသို့ဆိုလိုက်ရသော်လည်း ကျဆင်းမှု နှုန်းမှာမူ ၂၀၁၉ ခုနှစ် ဇွန်လမှစတင်ခဲ့သည့် လက်ရှိကျဆင်းမှုတွင် အားအပျော့ဆုံးဖြစ်ပြီး ဖြေပြောရလျှင် အနည်းအကျဆုံးမျှသာဖြစ်ပါသည်။"

"အော်ဒါအသစ်များ ဆက်တိုက် တိုးလာနေချိန်မှာ ထုတ်လုပ်မှု အနည်းငယ်တိုးလာနေပြီး ဝယ်ယူအား အခြေအနေများထဲ တိုးတက်မှုအချို့ ရှိနေခြင်းကို အလေးပေး ထောက်ပြနေသည်။ သို့သော်လည်း အော်ဒါ ရရှိမှု ပမာဏများမှာ ဒီဇင်ဘာလမှစပြီး အားနည်းလာခဲ့သော်လည်း အသင့်အတင့်မျှသာ ဖြစ်ခဲ့သည်။"

"မည်သို့ပင်ဖြစ်စေ လုပ်သားအင်အားအရေအတွက်မှာ လွန်ခဲ့သည့် ဇွန်လမှစပြီး ဧကွဲမြင်ခဲ့ကြရသည့်အတိုင်း ဇန်နဝါရီလတွင် ဆက်လက် ကျဆင်းလာခဲ့ပါသည်။ အလုပ်နေရာ လျော့ချရမှု နှုန်းမှာ မသိမသာမှုသာ ရှိခဲ့သည့်တိုင်အောင် ကဏ္ဍတစ်ရပ်လုံး၏ လုပ်ကိုင်နိုင်စွမ်းကို ထိပါခဲ့ပါသည်။"

"ခြုံငုံပြောရလျှင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍမှာ ၂၀၂၀ ပြည့်နှစ် အစပိုင်းတွင် အားနည်းလျက် ရှိနေဆဲဖြစ်သည်။ အပြုသဘောဆောင်သည့် လက္ခဏာအချို့ ရှိနေသည့်တိုင်အောင် ကဏ္ဍအနေနှင့် တိုးတက်မှုဆီ ပြန်လည်ဦးတည်လာနိုင်အောင် ရှေ့ဆက်အရှိန်မြှင့်ပေးရန် လိုအပ်ပါသေးသည်။"

ဆက်ဖတ်ရန်...



ဤအတောအတွင်း စင်ကာပူသည် ဇန်နဝါရီလတွင် လုပ်ကိုင်မှုအခြေအနေများ ဆက်လက်ဆိုးဝါးလာမှုကို မှတ်တမ်းတင်ခဲ့သော်လည်း ၁၈ လ ကြာမြင့်ခဲ့ပြီဖြစ်သည့် လက်ရှိအစဉ်ထဲတွင် ကျဆင်းမှုအရှိန် အနည်းဆုံး (အဓိကအကျဆုံးအညွှန်း ၄၉.၂) ဖြစ်လျက် ကဏ္ဍ၏ အခြေအနေဆိုးဝါးလာမှုမှာ အသင့်အတင့်မျှသာ ဖြစ်ကြောင်းကို အချက်ပြနေသည်။ နောက်ဆုံးအနေနှင့် မလေးရှားနိုင်ငံက စောင့်ကြည့်နေသည့် ခုနစ်နှစ်အနက် အခြေအနေဆိုးဝါးမှု အပြင်းထန်ဆုံးနှုန်းကို မှတ်တမ်းတင်ခဲ့ပါသည်။ အဓိက အကျဆုံး အညွှန်း (၄၈.၈) မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာမှစပြီး အနိမ့်ဆုံး ဖြစ်သော်လည်း ကျဆင်းမှု အရှိန်မှာ တသမတ်တည်း အသင့်အတင့်မျှသာ ဖြစ်ခဲ့ပါသည်။

မြို့ပြရာပေါက် ဇန်နဝါရီဒေတာမှ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတစ်ခုစီက ထုတ်လုပ်နိုင်စွမ်းများ အားနည်း နေခြင်းကို မီးမောင်းထိုးပြလိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ တိုးတက်လာမည့် နိမိတ်လက္ခဏာအချို့ ရှိခဲ့ကြပြီး ခုနှစ်လအတွင်းမှာ ထုတ်လုပ်မှုသည် ပထမဦးဆုံးအကြိမ် ဦးမော့လာခဲ့လျက် အော်ဒါသစ်များမှာ ယှဉ်ကြည့်လျှင် တိုးလာခဲ့ပါသည်။

လုပ်ကိုင်နိုင်စွမ်းကို နောက်သို့ဆွဲခေါ်ခဲ့သည့် အဓိကအချက်တစ်ချက်မှာ အလုပ်ခန့်ထားမှုဖြစ်ပြီး ကုမ္ပဏီ များသည် ဇန်နဝါရီလတွင် လုပ်သားအင်အားကို ဆက်လက်လျှော့ချခဲ့ကြရာ လက်ရှိ ကျဆင်းမှုအစဉ်ကို ရှစ်လသို့ တိုးမြှင့်ပေးလိုက်သည်။ အလုပ်နေရာ ဖြတ်တောက်ခံရမှု နှုန်းမှာ ဒီဇင်ဘာလအတိုင်း မပြောင်းမလဲ ရှိနေခဲ့ပြီး အသင့်အတင့်မျှသာဖြစ်သည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် မှုငွေကြေးဖောင်းပွမှု ဖိအားများမှာ သမိုင်းဝင် ဆက်လက် အားနည်းနေခဲ့ပါသည်။ လွန်ခဲ့သည့် ဇူလိုင်လမှစပြီး အမြန်ဆုံးနှုန်းဖြင့် တိုးလာခဲ့သည်ဆိုသော်လည်း အာဆီယံ ကုန်စည်ထုတ်လုပ်သူတို့ ရင်ဆိုင်ကြရသည့် စရိတ်တက်မှု၏ ဝန်ထုပ်မှာ အသင့်အတင့်မျှသာ ဖြစ်ပါသည်။ ရောင်းချရေးများပါ ပြုမင်တက်လာခဲ့ကြသော်လည်း ရောင်းချရေး၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ဒေသမကနန်းမျှသာ ဖြစ်ခဲ့ပါသည်။

အာဆီယံ ထုတ်လုပ်ရေးကုမ္ပဏီများက လာမည့်နှစ်အတွင်း ထုတ်လုပ်မှု တိုးလာမည်ဟု ဆက်လက်ယုံကြည်လျက် ရှိနေကြခြင်းမှာ အားတက်စရာကောင်းပါသည်။ ယင်းမျှော်လင့်ချက်များမှာ ခုနှစ်လအတွင်း အမြင့်ဆုံးသို့ တက်လှမ်းလိုက်သော်လည်း စစ်တမ်း၏ ရေရှည်ပျမ်းမျှနှင့် ဆက်စပ်ပြောရလျှင် အားနည်းလျက် ရှိနေဆဲဖြစ်သည်။

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI® ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများမှ ထုတ်လုပ်သူ ၂,၀၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်တန်းဝယ်ယူရေး ဖန်တော့များထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် မြေကြားချက်များအပေါ် အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံ ထုတ်လုပ်သူများ၏ ထပ်ပေါင်း တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်။* မေးမြန်းရန် ဝေဖန်ခံရသူများကို GDP အား တောက်ပုံအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် မြေကြားချက်များကို လရည် ဒုတိယ လထုတ်ပေးမှု အောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ကြားပါသည်။ စစ်တမ်း၏ ကိန်းဂဏန်းတိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ 'ပြိုင်ဘက်' မြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် 'အပြောင်းအလဲမရှိ'ဟု မြေခုံကြည့်သူတို့၏ ရာခိုင်နှုန်း တစ်စက်ကို စုစည်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက မြေပြေလျှင် ယခင်လထက် တိုးတက်မှုကို ပြုပြီး ၅၀ အောက် ဆိုပါက မြေကြည့်လျှင် ကျဆင်းမှုကို ညွှန်ကြားပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအား ဖြိုခွဲလျက် စုစည်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ဖြိုခွဲဆက် နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်။*

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်တန်းဝယ်ယူရေးဖန်တော့များ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ဝါးပုတီး၏ ဖြိုခွဲဆက်တွက်ထားသည့် ပျမ်းမျှကနန်း ဖြစ်သည်- အော်ဒါသစ်များ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် သို့လောင့်ထားသည့် ထည့်တန်းများ (၁၀%)။ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရန် အချက်များကိုမှ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ဒေတာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇-၂၃ ရက်အတွင်း စုစည်းခဲ့သည်။ PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး economics@ihsmarkit.com သို့ ဆက်သွယ်ပါ။

*ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းများ။


မသက်ဆိုင်ကြောင်း ကြေညာချက်

ဤနေရာတွင် ဖော်ပြထားသည့် ဒေတာ၏ ဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို IHS Markit မှ ပိုင်ဆိုင်သည် သို့မဟုတ် လိုင်စင်ရထားသည်။ ပါရှိသည့် ဒေတာ တစ်စုံတစ်ရာကို မိတ္တူ ကူးယူခြင်း၊ မြှင့်နှိပ်ခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် အခြားပုံစံဖြင့် အသုံးပြုမှု အပါအဝင် ယင်းတို့ဖြစ်သော ကန့်သတ်ခြင်းမဟုတ်ဘဲ ခွင့်ပြုချက်မရှိသည့် အသုံးပြုမှုမရှိသည့် IHS Markit ထံမှ ကြိုတင် သဘောတူညီချက် မရှိလျှင် တားမြစ်ထားသည်။ IHS Markit သည် ဤနေရာတွင် ဖော်ပြထားသည့် အကြောင်းအရာ သို့မဟုတ် အချက်အလက်များ ("ဒေတာ")၊ ဒေတာထဲရှိ အမှားများ၊ ဖတ်ကုန်များ၊ ချွန်လုပ်မှုများ သို့မဟုတ် ကြွေးကြော်မှုများ သို့မဟုတ် ယင်းတို့ကို အခြေခံပြီး ဆောင်ရွက်မှုများ အတွက် သို့မဟုတ် ဆက်နွယ်လျက် မည်သို့ပင် တာဝန်ခံမှု၊ တာဝန် သို့မဟုတ် ကာကွယ်ရေး မရှိပါ။ မည်သည့် အခြေအနေမျိုးတွင်မှ ဒေတာကို အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အထူး မခတ်တမာ သို့မဟုတ် နောက်ဆက်တွဲနှစ်ခုမှ များအတွက် IHS Markit အား အရေးဆို မရနိုင်။ နှင့် PMI™ သည် Market Economics Limited ၏ မူပိုင်ခွင့်ထားသော သို့မဟုတ် လိုင်စင် ရယူထားသော အမှတ်တံဆိပ်များ ဖြစ်ပါသည်။ IHS Markit သည် IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မူပိုင်ခွင့်ထားသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။



ထုတ်လုပ်မှု PMI
အင်ဒိုနီးရှား / မလေးရှား / မြန်မာ / ဖိလစ်ပိုင်
စင်ကာပူ / ထိုင်း / ဗီယက်နမ်

ရာသီအလိုက် ညှိကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်

Lewis Cooper Economist IHS Markit T: +44 1491-461-019 lewis.cooper@ihsmarkit.com	Bernard Aw Principal Economist IHS Markit T: +65 6922 4226 bernard.aw@ihsmarkit.com
Katherine Smith Public Relations IHS Markit T: +1-781-301-9311 katherine.smith@ihsmarkit.com	

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အခြားကုမ္ပဏီ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည်ပ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နှစ်ပိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်းများမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ စေ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မူပိုင်ခွင့်ထားသော သို့မဟုတ် ဆိုင် ဖြစ်ပါသည်။ အခြားကုမ္ပဏီများနှင့် ထုတ်ကုန်အမည်များအားလုံးသည် သက်ဆိုင်ရာပိုင်ရှင်များ၏အမှတ်တံဆိပ်များဖြစ်နိုင်ပါသည်။ © 2020 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

IHS Markit ၏သတင်းထုတ်ပြန်ချက်များကို ရယူရန်လိုလားပါက ကျေးဇူးပြု၍ katherine.smith@ihsmarkit.com သို့ E-Mail ပို့ပါ။ ကျွန်ုပ်တို့၏ သီးသန့် မူဝါဒကို ဖတ်ကြားရန် ဤနေရာတွင် [Click လုပ်ပါ။](#)

PMI အကြောင်း

ထည့်တန်းဝယ်ယူရေးဖန်တော့များ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုနိုဒ်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ကြားပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဖွဲ့စည်းကမ်းများနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြည့်သူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုက်က [ihsmarkit.com/products/pmi.html](https://www.ihsmarkit.com/products/pmi.html) သို့ ဝင်ရောက်ကြည့်ရှုပါ။